

လေ့လာတွေ့ရှိချက် အစီရင်ခံစာ

ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး ပါတီများ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး နီးနှောဖလှယ်ပွဲ



(၂၀၁၇) ခုနှစ် ဧပြီလ (၆) ရက်

မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

ပြုစုသူများ

အာခင်းမွန်၊ ဌာနေကိုယ်စားလှယ်၊ ဟန်းဆိုင်းဒယ်ဖောင်ဒေးရှင်း၊ မြန်မာ။

အောင်စိုးမင်း၊ ပရိုဂရမ်မန်နေဂျာ၊ ဟန်းဆိုင်းဒယ်ဖောင်ဒေးရှင်း၊ မြန်မာ။

မောရစ်ဖင့်၊ စီမံကိန်းလက်ထောက်၊ ဟန်းဆိုင်းဒယ်ဖောင်ဒေးရှင်း၊ မြန်မာ။

ဟန်းဆိုင်းဒယ်ဖောင်ဒေးရှင်း

အခန်း (၇)၊ အင်းလျားလိတ်ဟိုတယ်

အမှတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်း

ရန်ကင်း၊ မြန်မာ။

အီးမေးလ် - myanmar@hss.de

Web: <http://www.hss.de/southeastasia/en/myanmar.html>



ဟန်းဆိုင်းဒယ်ဖောင်ဒေးရှင်း (HSF) သည် နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာများကို ယင်း၏ စီမံကိန်းများ မှတစ်ဆင့် မြန်မာနိုင်ငံတွင် သွက်လက်၍ ထိရောက်စွာပံ့ပိုးရန် ရည်ရွယ်ပါသည်။ ဖောင်ဒေးရှင်းသည်(၁၉၉၄) ခုနှစ်က တည်းက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းများတွင် ပါဝင်ကူညီပေးခြင်းဖြင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပထမဆုံးလုပ်ငန်းစဉ်များ ကို စတင်ခဲ့ပါသည်။ ထိုကာလသည် မြန်မာနိုင်ငံက အာဆီယံအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ပြင်ဆင်နေဆဲကာလဖြစ်ပါသည်။ (၂၀၁၂) ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ရုံးခွဲဖွင့်လှစ်ခဲ့သည့် ပထမဆုံး နိုင်ငံရေး အခြေပြု ဂျာမန် ဖောင်ဒေးရှင်းဖြစ်ပါသည်။

HSF ၏ မူပိုင်အဖြစ် ထုတ်ဝေသည်။ ဤစာတမ်း၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အနှစ်ချုပ်ကိုဖြစ်စေ ကူးယူဖော်ပြထုတ်ဝေလိုလျှင် မူပိုင်ခွင့်အား အသိအမှတ်ပြုဖော်ပြ၍ ထုတ်ဝေမည့် စာတမ်းမိတ္တူတစ်စောင်နှင့်အတူ အထက်တွင်ဖော်ပြထားသောလိပ်စာသို့ပေးပို့ပြီး လွတ်လပ်စွာထုတ်ဝေနိုင်ပါသည်။ အပြည့်အစုံ ပြန်လည်ထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုထုတ်ဝေခြင်း ပြုလုပ်လိုပါက ခွင့်ပြုချက်တောင်းခံရပါမည်။

အတွင်းတွင်ဖော်ပြထားသော အချက်အလက်များသည် (၂၀၁၇) ခုနှစ် ဇွန်လတွင် စုစည်းပြုစုထားသော အချက်အလက်များဖြစ်ပါသည်။ အခြားသောအခြေအနေများ၊ အခြားသောရည်ရွယ်ချက်များအတွက် ဤအချက်အလက်များ ကို အသုံးပြုခြင်းကြောင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများအတွက် HSF တွင် တာဝန်မရှိပါ။

လေ့လာတွေ့ရှိချက်များအပေါ် ခြုံငုံ သုံးသပ်ချက်

ဤလေ့လာမှုအား (၂၀၁၇)ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ကျင်းပသည့် ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေး နီးနှောဖလှယ်ပွဲတွင် သုတေသနပြုခဲ့ခြင်းဖြစ်ပါသည်။ နီးနှောဖလှယ်ပွဲအား ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် နိုင်ငံရေးပါတီများအစုအဖွဲ့၊ မြန်မာ့ဒီမိုကရေစီအင်စတီကျု (MID) နှင့် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF) တို့ပူးပေါင်း ကျင်းပခဲ့ကြပြီး မွန်ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှပါတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

လေ့လာတွေ့ရှိချက်များပေါ် ခြုံငုံသုံးသပ်ဖော်ပြချက်နှင့် အရေးပါသောအချက်အလက်များမှာ -

- လေ့လာတွေ့ရှိချက်အရ ဆွေးနွေးပွဲတက်ရောက်လာသူအများစုက မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် ဒီမိုကရေစီလမ်းကြောင်းထက် အာဏာရှင်စနစ်ဘက်သို့ ပိုမိုရောက်ရှိနေသည်ဟု ရှုမြင်ကြပါသည်။ အထူးသဖြင့် အသက် (၄၀) အောက်ပုဂ္ဂိုလ်များက အသက် (၄၀) အထက် ပုဂ္ဂိုလ်များ ထက် အထက်ပါရှုမြင်ပုံကို ပိုမိုဖော်ပြခဲ့ကြပါသည်။
- အများစုသည် ပြည်ထောင်စုအား စုဖွဲ့ရာတွင် တိုင်းရင်းသားလူမျိုးများကို အခြေခံသော ပြည်နယ်များဖြင့် စုဖွဲ့ရန် ပိုမို နှစ်သက်ကြပါသည်။ ဖြေဆိုသူစုစုပေါင်း၏ (၅၈%) က ထိုသို့ သဘောထားရှိပြီး ပထဝီဝင် ဒေသပေါ်အခြေပြုသော ပြည်နယ်များဖြင့် စုဖွဲ့လိုကြောင်းဖြေကြားကြသူများမှာ (၃၈%) ရှိပါသည်။
- မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ဖက်ဒရယ်စနစ်သည် အရေးပါသည် ဟု (၈၀%) နီးပါးက ယူဆကြပါသည်။
- ဖက်ဒရယ်စနစ်သို့အသွင်ကူးပြောင်းရေးအတွက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ထိရောက်မှုရှိသည် ဟု ရှုမြင်သူမှာ (၄၀%) ခန့်သာရှိပါသည်။ (၂၀%) ခန့်မှာ ဤမေးခွန်းအပေါ် ကြားနေသည့် သဘောထား များ ပေးခဲ့ကြပါသည်။
- မေးခွန်းများဖြေကြားပေးသူ တစ်ဝက်နီးပါး (၄၈%)က လက်ရှိအစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိရောက်စွာစွမ်းဆောင်နိုင်စွမ်း မရှိ ဟု ယူဆကြပါသည်။ သို့သော် သုံးပုံတစ်ပုံနီးပါးဖြစ်သည့် (၂၉%) သော ပုဂ္ဂိုလ်များကမူ အစိုးရ၏ စွမ်းဆောင်ရည်အပေါ် ထိရောက်သည်ဟု ယူဆကြပါသည်။ စိတ်ဝင်စားဖွယ်ရာမှာ အသက်အရွယ်ငယ်သူများသည် လက်ရှိအစိုးရ၏စွမ်းဆောင်ရည်ကို ပိုမိုယုံကြည်နေကြကြောင်း တွေ့ရှိ ရပါသည်။
- မေးခွန်းများဖြေကြားပေးသူများက မြန်မာ့ဖက်ဒရယ်ပြည်ထောင်စုတွင် တပ်မတော်၏ အခန်းကဏ္ဍအပေါ် သဘောထားဖော်ပြကြရာ၌ တပ်မတော်သည် ကာကွယ်ရေးတာဝန်ရှိသည်ဟုဖော်ပြမှု (၈၃%)၊ အမျိုးသား လုံခြုံရေးအတွက် တာဝန်ရှိသည်ဟုဖော်ပြမှု (၅၂%)၊ နှင့် နယ်စပ်ရေးရာတွင် တာဝန်ရှိသည်ဟုဖော်ပြမှု (၄၅%) အသီးသီး ရှိခဲ့ပါသည်။
- မေးခွန်းများဖြေကြားပေးသူအားလုံးနီးပါး (၉၆%)က ပြည်ထောင်စုအတွင်းရှိ ချမ်းသာကြွယ်ဝသောပြည်နယ် /တိုင်းဒေသကြီးများသည် ဖွံ့ဖြိုးမှုနှုန်းပေးသော ပြည်နယ်/တိုင်းဒေသကြီးများအား အထောက်အပံ့ပေး သင့်သည်ဟု ယူဆကြပါသည်။
- မေးခွန်းများဖြေကြားပေးသူအားလုံးနီးပါး (၉၄%)က တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော် အဆင့်တွင် ပိုမိုပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရှုမြင်ကြပါသည်။

- (၇၀%) ကျော်၏ အမြင်အရ မြန်မာနိုင်ငံတွင် တတိယမြောက် ပါတီကြီးတစ်ခု ရှိသင့်ပါသည်။
- လေ့လာတွေ့ရှိချက်အရ မေးခွန်းများဖြေကြားပေးသူများအနက် (၄၀%) ခန့်ကသာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား အပြည့်အစုံဖတ်ရှုထားကြပါသည်။
- ပင်လုံစာချုပ်အား အပြည့်အစုံဖတ်ရှုဖူးသူမှာ (၂၇%) သာရှိကြောင်းတွေ့ရှိရပါသည်။
- မြန်မာနိုင်ငံ၏ လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ရရှိနိုင်သူ (၄၂%) ရှိကြောင်းတွေ့ရှိရပါသည်။
- မေးခွန်းဖြေကြားပေးသူ (၈၈%)က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတစ်ခုခုတွင် မိမိကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့်ရှိသည် ဟု ခံယူကြပါသည်။
- သို့ရာတွင် အများစုဖြစ်သော (၈၀%)သည် မည်သည့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့မှ တက်ရောက်ခွင့်မရခဲ့ကြောင်း တွေ့ရှိရပါသည်။
- လက်ရှိ လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်ရှိနေသော နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ညှိနှိုင်းပေးသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း (၈၁%)သော ပုဂ္ဂိုလ်များက အခိုင်အမာ ဖော်ပြကြပါသည်။
- ပိုမိုများပြားသော အမျိုးအစားဖြစ်သည့် (၈၄%) သော ပုဂ္ဂိုလ်များက သဘောထားပေးကြသည်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ညှိနှိုင်းပေးသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်းပင်ဖြစ်ပါသည်။
- (၄၂%)သော ပုဂ္ဂိုလ်များသည် လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ကြပါသည်။
- မေးခွန်းများဖြေဆိုပေးကြသူ သုံးပုံ နှစ်ပုံကျော် (၆၉%) ၏အမြင်တွင် မြန်မာနိုင်ငံ၌ အားလုံးပါဝင်သော ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရန် အနည်းဆုံး နောက်ထပ် အချိန်(၅)နှစ် သို့မဟုတ် ထို့ထက်ပို၍ အချိန်ကြာနိုင်သည်ဟု ရှုမြင်ကြပါသည်။
- ဆွေးနွေးပွဲတက်ရောက်လာကြသူ တစ်ဝက်ကျော် (၅၇%)က လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်သင့်ကြောင်း အကြံပြုပြီး (၃၉%) က အသစ်ရေးဆွဲရန် အကြံပြုထားကြပါသည်။
- အများစု (၇၄%) ၏အမြင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ညှိနှိုင်းပေးသောအခန်းကဏ္ဍမှပါဝင်ရန် သမာသမတ်ကျသော နိုင်ငံတကာမှ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ် လိုအပ်ပါသည်။

နောက်ခံအခြေအနေ

ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသောနိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းတို့နှင့်ပတ်သက်၍ အသိပညာဗဟုသုတဖြန့်ဖြူးခြင်း၊ အရည်အသွေးမြှင့် သင်တန်းများ ပို့ချခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲများစီစဉ်ပေးခြင်းတို့သည်အဓိကကျသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ အထောက်အကူပြုပေးခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဖက်ဒရယ်စနစ်သို့အသွင်ကူးပြောင်းရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများတွင် ကဏ္ဍစုံမှ ပါဝင်သူများအနေဖြင့်ပိုမိုတက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ခွင့်ရရေး အတွက်ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ဖက်ဒရယ်စနစ်သို့အသွင်ကူးပြောင်းရေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)၏ နောက်ပိုင်း ပေါ်ပေါက်လာသော နိုင်ငံရေး ဆွေးနွေးပွဲများပေါ်တွင် မူတည် နေပါသည်။ (၂၀၁၆)ခုနှစ် ဩဂုတ်လကုန်မှ စက်တင်ဘာလဆန်းထိကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရ၏ အရေးပါသော ဆောင်ရွက်ချက်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ ညီလာခံအပြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပလာနိုင်ခဲ့ပါသည်။ သို့ရာတွင် ထိုဆွေးနွေးပွဲများတွင် ပြည်သူအများပါဝင်နိုင်မှုမှာ မရေရာသော အခြေအနေ ဖြစ်နေပါသေးသည်။ ထိုမျှမက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ်သော သတင်း အချက်အလက်များကို ပြည်သူအများသိရှိနိုင်မှုမှာလည်း အကန့်အသတ်ဖြင့်သာရှိနေ ပါသေးသည်။

ဤအခြေအနေတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီဝင် နိုင်ငံရေးပါတီများအစုအဖွဲ့၊ မြန်မာ့ ဒီမိုကရေစီ အင်စတီကျုတို့နှင့် ပူးပေါင်းကာ ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်းသည် နီးနောဖလှယ်ပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။ ထို နီးနောဖလှယ်ပွဲကို မွန်ပြည်နယ်တွင် ကျင်းပခဲ့ပြီး ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ပြည်သူများကို ဖိတ်ကြားခဲ့ပါသည်။

နီးနောဖလှယ်ပွဲ၏ ရည်ရွယ်ချက်နှင့် ပုံသဏ္ဍာန်

နီးနောဖလှယ်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နောက်ခံအခြေအနေနှင့် လတ်တလော ဖြစ်ပေါ်မှုများကို အများပြည်သူအား အချက်အလက်ရှင်းလင်းပြောဆိုခြင်းဖြစ်ပါသည်။ အစီအစဉ်အား နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပါသည်။ ပထမပိုင်းသည် လတ်တလောအခြေအနေများ၊ မူဘောင်များအကြောင်း အချက်အလက်ရှင်းလင်းပြောဆိုခြင်း၊ ဒုတိယပိုင်းတွင် ငြိမ်းချမ်းရေးနှင့် ဆက်စပ်သော ကဏ္ဍအသီးသီးတွင် ပါဝင်လုပ်ဆောင်နေကြသူ (၄) ဦး၏ မျက်နှာစုံညီဆွေးနွေးမှုကို တင်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင်တက်ရောက်လာကြသူများက မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လှန်ဆွေးနွေး ခြင်းများ ပြုလုပ်နိုင်ခဲ့ကြပါသည်။

အကြောင်းအရာ

နီးနောဖလှယ်ပွဲ၏ ပထမပိုင်းအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းတင်ပြရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ အတွင်းရေးမှူး နှစ်ဦးက

- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အဓိကအချက်အလက်များ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ

- မြန်မာ့ပဋိပက္ခနှင့် ဖက်ဒရယ်စနစ်

တို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပထမဆွေးနွေးချက်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်မှ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစပြုချိန်မှ ယနေ့ထိ အချက်အလက်များကို ပြည့်စုံစွာတင်ပြခဲ့ပါသည်။ တင်ပြချက်ထဲတွင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒဖြစ်သော “ငြိမ်းချမ်းရေးဟူသည်မှာ ညီညွတ်ခြင်းကို ဆိုလိုသည်။ ညီညွတ်မှုငြိမ်းချမ်းသည်။ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ရန်အရေးကြီးသည်။” ဟု အလေးအနက် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဒုတိယဆွေးနွေးချက်သည် လတ်တလောမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုများနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနှင့်စပ်လျဉ်း၍ ကာလတာရှည်စွာတည်ရှိခဲ့သောပဋိပက္ခများကို အဓိကထား တင်ပြဆွေးနွေး ခဲ့ပါသည်။ ဆွေးနွေးတင်ပြသူ စိုင်းကျော်ညွန့်က နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်သူများ၏ အခန်းကဏ္ဍကိုလည်း အလေးအနက်ထား တင်ပြဆွေးနွေးသွားပါသည်။


မျက်နှာစုံညီဆွေးနွေးပွဲတွင် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများပါဝင်ကြပါသည်။ ၎င်းတို့မှာ နိုင်ငံရေးပါတီမှ စိုင်းကျော်ညွန့်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အား သုတေသနပြုနေသူ ဦးမင်းဇင်၊ စစ်ဖက်-အရပ်ဖက်ဆက်ဆံရေးကဏ္ဍနှင့် လုံခြုံရေးကဏ္ဍအတွက် ဆောင်ရွက်နေသူ ဦးရဲမျိုးဟိန်း နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူ ဒေါက်တာကျော်သူ တို့ဖြစ်ကြပါသည်။ ဆွေးနွေးကြသူအသီးသီးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာများဖြစ်ကြသည့် လက်ရှိလုပ်ထုံးလုပ်နည်းများ၊ အများပါဝင်မှု၊ စစ်ဖက်-အရပ်ဖက်ဆက်ဆံရေး နှင့် နိုင်ငံတော်တည်ဆောက်ရေး တို့နှင့် စပ်လျဉ်းသော ၎င်းတို့၏ အမြင်များကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသူများအနေဖြင့် ဦးဆောင်ဆွေးနွေးသူများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင်များထံသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းရေးတို့နှင့် စပ်လျဉ်းသော မေးခွန်း များမေးမြန်းခဲ့ကြပါသည်။ ထို့ပြင် တက်ရောက်လာကြသူများသည် ၎င်းတို့၏အမြင်များကိုလည်း ဖော်ထုတ်ဆွေးနွေး ခဲ့ကြပါသည်။ နီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများမှာ အရေအတွက် (၂၀၀) ကျော်ရှိသဖြင့် တစ်ဦးချင်းစီက ဆွေးနွေးရန် အချိန်မလုံလောက်ပါ။ သို့ဖြစ်၍ ၎င်းတို့၏ အမြင်သဘောထားများကို အခြားနည်းဖြင့် ဖော်ပြနိုင်ရန်အတွက် စစ်တမ်းကောက်ယူသည့်ပုံစံ မေးခွန်းလွှာတစ်စောင်ကို ပြုစု ဖြန့်ဝေခဲ့ပါသည်။ ထိုမေးခွန်းလွှာအားဖြေကြားကြခြင်းအပေါ် တွေ့ရှိ ချက်အသေးစိတ်ကို အောက်တွင် တင်ပြထားပါသည်။

မေးခွန်းဖြေကြားမှုအပေါ် တွေ့ရှိချက်များ

နှီးနှောဖလှယ်ပွဲသို့တက်ရောက်လာကြသူ (၂၄၀) အနက် (၁၅၀) ဦးသည် စစ်တမ်းကောက်ယူသည့် မေးခွန်းများကို ဖြေကြားပေးခဲ့ကြပါသည်။ မေးခွန်းများတွင် ရွေးချယ်မှုမေးခွန်းများနှင့် လွတ်လပ်စွာ သဘောထားပေးနိုင်သည့်မေးခွန်းများပါဝင်ပါသည်။ မေးခွန်းတစ်ခုချင်းစီအပေါ် တွေ့ရှိချက်များကို တင်ပြထားပါသည်။


ဖြေကြားသူများ၏ အသက်အရွယ်



၃၀% သည် အသက် ၄၀ နှစ် နှင့် အောက် ဖြစ်ကြသည်။


၆၉% သည် အသက် ၄၀ နှစ်အထက်ဖြစ်ကြသည်။

ဖြေကြားသူများ၏ ကိုယ်စားပြု အဖွဲ့အစည်း




အသက် ၂၀ အောက်လူငယ်များသည် မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင် မှ မဟုတ်ကြောင်းတွေ့ရှိရသည်။ ပါတီ၊ အဖွဲ့အစည်းဝင်များကိုအသက်အရွယ်ကြီးသူများတွင် ပိုမိုတွေ့ရှိရသည်။

ကျား/မ ပါဝင်မှုအချိုးအစား




အချိုးသားပါဝင်မှု ၄ ပုံ ၃ ပုံနီးပါးရှိကြောင်းတွေ့ရှိရပါသည်။ ငယ်ရွယ်သူများအကြားတွင် ကျား/မ ပါဝင်မှုအချိုး ပိုမို ညီမျှပါသည်။

၁။ မြန်မာနိုင်ငံသည် လတ်တလောအခြေအနေတွင်မည်သည့်အတိုင်းအတာအထိ ဒီမိုကရေစီ နည်းကျပါသနည်း။
(အာဏာရှင်စနစ် - ဒီမိုကရေစီ)




ယေဘုယျအားဖြင့် မြန်မာ့လတ်တလောအခြေအနေသည် ဒီမိုကရေစီစနစ်ဘက်သို့ ပိုမိုနီးစပ်သည် ဟု မရှုမြင်ကြပါ။

၂။ ပြည်နယ်များကို မည်သည့်အပေါ်အခြေခံမည်နည်း။ တိုင်းရင်းသားအခြေပြုလော့၊ ပထဝီဝင်ဒေသအခြေပြုလော့။




မြန်မာနိုင်ငံအား ဖက်ဒရယ်စနစ်သို့အသွင်ကူးပြောင်းရာတွင် ပြည်ထောင်စုအား တိုင်းရင်းသားအခြေပြုပြည်နယ်များ ဖြင့် ဖွဲ့စည်းမည်လော၊ ဒေသအခြေပြုပြည်နယ်များဖြင့်ဖွဲ့စည်းမည်လော ဟူသည်မှာ ဆွေးနွေးရမည့် အနေအထား ဖြစ်ပါသည်။ ဖြေဆိုသူ တစ်ဝက်ကျော်က ပထဝီဝင်ဒေသ အခြေပြုပြည်နယ်ထက် တိုင်းရင်းသားအခြေပြု ပြည်နယ်များကို ပိုမို လိုလားကြပါသည်။

၃။ ဖက်ဒရယ်စနစ်သည် မြန်မာ့ ပဋိပက္ခများ ဖြေရှင်းရာတွင် မည်မျှ အရေးပါသနည်း။
(အရေးမကြီးပါ - အလွန်အရေးပါ ပါသည်)




အသက်အရွယ်အစုပေါ်မူတည်၍ ခြားနားမှုမရှိဘဲ၊ဖြေကြားသူ ၄ ပုံ ၃ ပုံ ကျော်၏ အမြင်တွင် မြန်မာ့ပဋိပက္ခများ ဖြေရှင်းရေး အတွက် ဖက်ဒရယ်စနစ်သည် အရေးအပါဆုံးဖြစ်သည် ဟု ယူဆကြပါသည်။

၄။ မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းမှုအောင်မြင်ရေးအတွက်လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ ထိရောက်မှုကိုမည်သို့အကဲဖြတ်နိုင်ပါမည်နည်း။
 (လုံးဝမထိရောက်ပါ - အလွန်ကောင်းမွန်ပါသည်)




မြန်မာနိုင်ငံ လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ထိရောက်မှုကို အကဲဖြတ်ကြရာတွင် အမြင်အမျိုးမျိုး ကွဲပြားကြပါသည်။ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းရေးအတွက် လက်ရှိလုပ်ငန်းစဉ်သည် ထိရောက်မှုမရှိ ဟု ယူဆသူ ၄၀% ရှိနေပါသည်။ ၄၁% က လက်ရှိလုပ်ငန်းစဉ်သည် အလွန်ကောင်းမွန်သည် ဟု ယူဆကြပါသည်။ ၁၉% ကမူ အလယ်အလတ် သဘောထားမျိုး ရှုမြင်ကြပါသည်။

၅။ လက်ရှိအစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် မည်မျှစွမ်းဆောင်နိုင်ပါသနည်း။
 (မစွမ်းဆောင်နိုင်ပါ - အလွန်စွမ်းဆောင်နိုင်ပါသည်)




ဖြေကြားသူတစ်ဝက်ခန့်က လက်ရှိအစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိရောက်စွာစွမ်းဆောင်နိုင်စွမ်းမရှိ ဟု ရှုမြင်ပါသည်။

၆။ အနာဂတ် ဖက်ဒရယ်မြန်မာနိုင်ငံတော်တွင် တပ်မတော်၏ အခန်းကဏ္ဍ များမှာ မည်သည်(တို့)နည်း။




အများစုက မြန်မာ့ဖက်ဒရယ်ပြည်ထောင်စုတွင် တပ်မတော်သည် ကာကွယ်ရေးတာဝန်ရှိသည်ဟု ဖြေဆိုကြပါသည်။ တစ်ဝက်ခန့်က အမျိုးသား လုံခြုံရေးနှင့် နယ်စပ်ရေးရာအတွက် တာဝန်ရှိသည်ဟုဖော်ပြ၍ အနည်းငယ်ခန့်က ပြည်ထဲရေးအတွက်လည်း တာဝန်ရှိသည်ဟု ဖော်ပြကြပါသည်။ စီးပွားရေးနှင့် နိုင်ငံခြားရေး တာဝန်ရှိသည် ဟု ယူဆသူများလည်း ရှိနေပါသည်။

၇။ စီးပွားရေးပိုမိုဖွံ့ဖြိုးသော ပြည်နယ်/တိုင်းဒေသကြီးများသည်ဖွံ့ဖြိုးမှု နည်းသော ပြည်နယ်/တိုင်းဒေသများအား ထောက်ပံ့သင့်ပါသလား။




ချမ်းသာသောပြည်နယ်များက ဖွံ့ဖြိုးမှုနည်းသော ပြည်နယ်များအား တစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးသင့်ကြောင်း အားလုံးနီးပါးက ရှုမြင်ကြသည်။

၈။ တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ပြည်ထောင်စုအဆင့်တွင် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ပါသလား။




ဤအချက်ပေါ်တွင်လည်း အားလုံးနီးပါး သဘောထားတူညီကြပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ပြည်ထောင်စုအဆင့်တွင် ပိုမို ပူးပေါင်းမှုကို လိုလားကြပါသည်။

၉။ NLD နှင့် USDP အပြင် တတိယမြောက် ပါတီကြီးတစ်ခု လိုအပ်ပါသလား။




လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌အဓိက ပါတီကြီး ၂ ပါတီသာ ရှိနေပြီး တတိယပါတီကြီးတစ်ခုရှိသင့်ကြောင်း အများစုက သဘောထားရှိကြပါသည်။

၁၀။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား ယခင်က ပြည့်ပြည့်စုံစုံ ဖတ်ဖူးပါသလား။




လက်ရှိ NCA သည် ပြည်သူ့အများကြား ယုံ့နှံ့ရောက်ရှိမှု နည်းပါးသည်ဟု ယူဆဖွယ်ရာရှိပါသည်။ ၆၀% ခန့်သော ပုဂ္ဂိုလ်များက NCA ကို မဖတ်ဖူးကြောင်း ဖြေဆိုကြပါသည်။

၁၁။ ပင်လုံစာချုပ် အား ယခင်က ပြည့်ပြည့်စုံစုံ ဖတ်ဖူးပါသလား။



ဖြေဆိုသူ ၄ ပုံ ၃ ပုံ နီးပါးက ပင်လုံစာချုပ်ကို မဖတ်ဖူးကြောင်း ဖော်ပြကြပါသည်။


၁၂။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီမည်သည့်နေရာများမှ ရယူပါသနည်း။



အထက်ပါပုံက ဖော်ပြနေသည်မှာ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ ရယူနိုင်သည့် အရင်းအမြစ်များဖြစ်ကြပါသည်။ တစ်ဝက်ခန့်သည် လူမှုကွန်ယက်မှ သတင်းရယူကြပါသည်။


၁၃။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို အလွယ်တကူရနိုင်သည်ဟု ထင်ပါသလား။

(အလွန်လွယ်ကူပါသည် - အလွန်ခက်ခဲပါသည်)




ဖြေကြားကြသူ ၄၂% က ငြိမ်းချမ်းရေးနှင့်ဆက်စပ်သော သတင်းအချက်အလက်များအလွယ်တကူမရနိုင်ကြောင်းဖော်ပြပါသည်။

၁၄။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတစ်ခုခုတွင်ပါဝင်ရန်မှာ သင့် အခွင့်အရေးဖြစ်ကြောင်း ယူဆပါသလား။




တက်ရောက်လာကြသူအများစုက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတစ်ခုခု (ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်) တွင် ပါဝင်ရန်မှာ ၎င်းတို့၏အခွင့်အရေးဖြစ်သည်ဟု ယုံကြည်ကြပါသည်။

၁၅။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတစ်ခုခုတွင် သင် ပါဝင်ဆွေးနွေးခဲ့ဖူးပါသလား။




မေးခွန်းဖြေကြားကြသူများက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်တိုင်ပါဝင်ရန်မှာ မိမိအခွင့်အရေးဖြစ်သည်ဟု ယုံကြည်သော်လည်း ယင်းတို့အနက် ၈၀%မှာ မည်သည့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့မှ တက်ရောက်ဆွေးနွေးခဲ့ဖူးခြင်းမရှိကြောင်းဖော်ပြခဲ့ကြသည်။ ဤအချက်မှာ အသက်အရွယ်အစုအသီးသီးတွင် တူညီစွာတွေ့ရသောအချက်ဖြစ်ပါသည်။ အလွန်နည်းပါးသော အမျိုးအစားရှိသည့်ပုဂ္ဂိုလ်များသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအား တက်ရောက်ဆွေးနွေးခဲ့ဖူးပါသည်။

၁၆။ လက်ရှိ လွှတ်တော်တွင်းကိုယ်စားပြုနေသော နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ယူဆပါသလား။
(မယူဆပါ - အပြည့်အဝယူဆပါသည်)




လက်ရှိ လွှတ်တော်တွင်းကိုယ်စားပြုနေသော နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းသော အခန်း ကဏ္ဍမှ ပါဝင်သင့်သည်ဟု ယူဆသူ အများကိုတွေ့ရှိရပါသည်။


၁၇။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ယူဆပါသလား။ (မယူဆပါ - အပြည့်အဝယူဆပါသည်)



၁၈။ လက်ရှိ UPDJC ၏ စုဖွဲ့ပုံသည် ထိရောက်၍ လုပ်ငန်းတွင်ကျယ်သည်ဟု ယူဆပါသလား။
(မယူဆပါ - အပြည့်အဝယူဆပါသည်)




၁၉။ အားလုံးပါဝင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ခန့်မှန်းခြေအားဖြင့် အချိန်မည်မျှ ကြာနိုင်ပါသေးသနည်း။




အားလုံးပါဝင်သော ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အချိန် ၅ နှစ်ထက် ပို၍ကြာမြင့်နိုင်သည်ဟု ယူဆသူ ၇၀% ခန့်တွေ့ရှိရပါသည်။

၂၀။ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ -



အထက်ပါဇယားအရ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုလားသူ ၅၇% တွေ့ပြီး အသစ်ရေးဆွဲလိုသူ ၃၉% တွေ့ရှိရပါသည်။

၂၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း လိုအပ်ပါသလား။



၇၄% သော ဖြေဆိုသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် သမာသမတ်ကျသော နိုင်ငံတကာမှ လူပုဂ္ဂိုလ်/အဖွဲ့အစည်း အား လိုအပ်ကြောင်း ဖော်ပြကြပါသည်။

အခြားသော မေးခွန်းများ

မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အခွင့်အလမ်း များအနက်မှ (၃) ခုကိုဖော်ပြရန် မေးမြန်းခဲ့ပါသည်။ ဖြေကြားသူများ၏ အမြင်သဘောထားများမှာ အမျိုးမျိုး ခြားနားကြသော်လည်း အများဆုံးဖော်ပြကြသည့်အချက်များမှာအောက်ပါတို့ဖြစ်ကြပါသည်။

အများဆုံးဖော်ပြကြသောအမြင်များ - များရာမှ နည်းရာသို့ စီစဉ်ထားခြင်း

- ၁။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုအားကောင်းလာခြင်း (၂၅)
- ၂။ ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရရှိနေခြင်း (၁၅)
- ၃။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းမှု ရှိလာခြင်း (၁၁)

-
- ၄။ အနိမ့်ဆုံးအားဖြင့် NCA လမ်းကြောင်းအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပလာခြင်း (၉)
 - ၅။ မျိုးဆက်သစ်ခေါင်းဆောင်များပေါ်ထွက်လာနေခြင်း (၉)
 - ၆။ အာဏာရပါတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဦးဆောင်မှုကဏ္ဍမှပါဝင်နေခြင်း (၆)
 - ၇။ ပြည်သူများက နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာကြခြင်း (၅)

နောက်ထပ်မေးခွန်းတစ်ခုမှ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုများကို ဖော်ပြရန်ဖြစ်သည်။ ဖြေဆိုကြသူများ၏ အမြင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အများဆုံးဖော်ပြကြသောအမြင်များ - များရာမှ နည်းရာသို့ စီစဉ်ထားခြင်း

- ၁။ ပြည်တွင်းစစ်ရှိနေသေးခြင်း (၁၅)
- ၂။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒ အားကောင်းလာခြင်း (၁၅)
- ၃။ တပ်မတော်၏ အခန်းကဏ္ဍ (၁၄)

-
- ၄။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်း (၁၁)
 - ၅။ တရားဥပဒေစိုးမိုးမှုမရှိခြင်း (၁၁)
 - ၆။ တိုင်းရင်းသားများအကြား ညီညွတ်မှုအားနည်းခြင်း (၁၁)
 - ၇။ လွှတ်တော်တွင် ပါတီတစ်ခုတည်းသာ အားကောင်းနေခြင်း (၇)
 - ၈။ နိုင်ငံသားများအကြား အခွင့်အရေး ညီမျှမှုမရှိခြင်း (၇)
 - ၉။ အစိုးရအဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း (၄)
 - ၁၀။ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များ၏ လုပ်ပိုင်ခွင့်များ အကန့်အသတ်များခြင်း (၃)

ဖြေဆိုကြသူများ၏ အမြင်အရ မြန်မာ့ဒီမိုကရေစီခရီးအတွက် အဟန့်အတားများမှာ -

အများဆုံးဖော်ပြကြသောအမြင်များ - များရာမှ နည်းရာသို့ စီစဉ်ထားခြင်း

၁။ ၂၀၀၈ အခြေခံဥပဒေ (၂၈)

၂။ တန်းတူညီမျှမှုနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်း (၁၄)

၃။ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများ ရှိနေခြင်း (၁၁)

၄။ အစိုးရအဆင့်အသီးသီးတွင် ဗဟိုချုပ်ကိုင်မှု အားကောင်းလွန်းနေခြင်း (၁၀)

၅။ လက်နက်ကိုင်တိုက်ပွဲများ ရှိနေသေးခြင်း (၉)

၆။ အစွန်းရောက်အမျိုးသားရေးဝါဒ အားကောင်းစပြုလာခြင်း (၉)

၇။ အဂတိလိုက်စားမှုများ (၉)

၈။ အစိုးရမှ တပ်မတော်အပေါ် မကွပ်ကဲနိုင်ခြင်း (၉)

၉။ လွှတ်တော်များ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ထုံးလုပ်နည်းများ (လွှတ်တော် ၂ ရပ် အာဏာမတူခြင်း) (၅)

နောက်ဆုံးတွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအား ပေးလိုသော အကြံဉာဏ်များကို ဖိတ်ခေါ်ခဲ့ပါသည်။
အများဆုံးပေးခဲ့ကြသော အကြံဉာဏ်များမှာ -

၁။ အများပါဝင်မှုကို မြှင့်တင်သင့်ပါသည်။

၂။ ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များကို သက်ဆိုင်ရာဒေသနေ မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ်သင့်ပါသည်။

၃။ ငြိမ်းချမ်းရေးသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သာ သက်ဆိုင်သည်မဟုတ်ပါ။ နိုင်ငံသားတိုင်းအတွက် တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရန် ပိုမိုသက်ဆိုင်ပါသည်။

၄။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြာမြင့်နိုင်ကြောင်း သတိပြုရပါမည်။

၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆောင်ရွက်သော သဘောတူညီချက်တိုင်းသည် သက်ဆိုင်ရာပြည်သူများ၏ လိုလားချက်နှင့် လိုအပ်ချက်များနှင့် ကိုက်ညီရပါမည်။ ပြည်သူကို ဗဟိုပြုရပါမည်။

၆။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြည်သူများ၏ အလိုဆန္ဒများ၊ စိတ်ခံစားမှုများနှင့် ကိုက်ညီသင့်ပါသည်။

၇။ လုပ်ငန်းစဉ်အတွင်း ပြည်သူများပါဝင်သင့်ပါသည်။ (ဥပမာ - အကြပ်အတည်းကြိုလာချိန်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခြင်း)

၈။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြည်သူများ သိရှိပိုင်ခွင့်ရှိပြီး အချိန်နှင့်တပြေးညီ အသိပေးရပါမည်။

စစ်တမ်းကောက်ယူခဲ့သောမေးခွန်းများကို နောက်ဆက်တွဲအဖြစ်ဖော်ပြထားပါသည်။


နောက်ဆက်တွဲ

**ဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ
ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲ**

အောက်ပါတစ်တမ်းကို ဖြည့်စွက်ဖြေဆိုပေးပါရန် မေတ္တာရပ်ခံပါသည်။ အဆင့်သတ်မှတ်ပေးရမည့်
နေရာများတွင် အရေးပါမှုအတိုင်းအတာကို အနိမ့်ဆုံး(၁) မှအမြင့်ဆုံး(၇) အကြားရွေးချယ်ပေးပါရန်။
မေးခွန်းများအတွက် ကျေးဇူးပြု၍ အသေးစိတ်ရေးသားဖော်ပြပေးပါ။ ကျေးဇူးတင်ပါသည်။

ဖြေဆိုသူ၏ အသက်အရွယ် - _____ ကျား/မ - _____				
အဖွဲ့အစည်း - <table style="margin-left: 20px;"> <tr> <td>နိုင်ငံရေးပါတီ <input type="checkbox"/></td> <td>အရပ်ဘက်လူမှုအဖွဲ့အစည်း <input type="checkbox"/></td> </tr> <tr> <td>တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း <input type="checkbox"/></td> <td>အခြား <input type="checkbox"/></td> </tr> </table>	နိုင်ငံရေးပါတီ <input type="checkbox"/>	အရပ်ဘက်လူမှုအဖွဲ့အစည်း <input type="checkbox"/>	တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း <input type="checkbox"/>	အခြား <input type="checkbox"/>
နိုင်ငံရေးပါတီ <input type="checkbox"/>	အရပ်ဘက်လူမှုအဖွဲ့အစည်း <input type="checkbox"/>			
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း <input type="checkbox"/>	အခြား <input type="checkbox"/>			
(အဖွဲ့အစည်းအမျိုးအစားပေါ် အမှတ်အသားပြုပေးပါရန်။ အဖွဲ့အစည်းအမည်ကို ဖော်ပြရန်မလိုပါ။)				


၁။ မြန်မာနိုင်ငံသည် လတ်တလောအခြေအနေတွင်မည်သည့်အတိုင်းအတာအထိ ဒီမိုကရေစီ နည်းကျပါသနည်း။




၂။ အနာဂတ်ဖက်ဒရယ်မြန်မာနိုင်ငံ၏ ပြည်နယ်များကို တိုင်းရင်းသားလူမျိုးများ အပေါ် အခြေပြုခြင်းက သင့်လျော်မည်လော၊ ပထဝီဝင်ဒေသအပေါ် အခြေပြုခြင်းက သင့်လျော်မည်လော။

တိုင်းရင်းသားပေါ်အခြေပြုခြင်း ပထဝီဝင်ဒေသပေါ်အခြေပြုခြင်း မသိပါ

၃။ ဖက်ဒရယ်စနစ်သည် မြန်မာ့ ပဋိပက္ခများ ဖြေရှင်းရာတွင် မည်မျှ အရေးပါသည် ဟု ယူဆပါသနည်း။




၄။ မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်သို့ အသွင်ကူးပြောင်းမှုအောင်မြင်ရေးအတွက် လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ ထိရောက်မှုကို မည်သို့ အကဲဖြတ်နိုင်ပါမည်နည်း။





၅။ လက်ရှိအစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် မည်မျှစွမ်းဆောင်နိုင်ပါသနည်း။



၆။ အနာဂတ် ဖက်ဒရယ်မြန်မာနိုင်ငံတော်တွင် တပ်မတော်၏ အခန်းကဏ္ဍ များမှာ မည်သည်(တို့)နည်း။ ရွေးချယ်ပေးပါ။ တစ်ခုထက်ပို၍လည်း ရွေးချယ်နိုင်ပါသည်။

- ကာကွယ်ရေး လူမှုဝန်ထမ်း ပြည်ထဲရေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး
- အမျိုးသားလုံခြုံရေး စီးပွားရေး/ကူးသန်းရောင်းဝယ်ရေး စက်မှုလုပ်ငန်း
- နိုင်ငံခြားရေး နယ်စပ်ရေးရာ

၇။ လတ်တလောအခြေအနေတွင် ဖက်ဒရယ်စနစ်အတွက် မည်သည့်အခွင့်အလမ်းများရှိသည်ဟု သင် ထင်မြင်ပါသနည်း။ (အများဆုံး ၃ ခုကိုဖော်ပြပါ။)

- ၁။-----
- ၂။-----
- ၃။-----

၈။ လတ်တလောအခြေအနေတွင် ဖက်ဒရယ်စနစ်အတွက် မည်သည့်စိန်ခေါ်မှုများရှိသည်ဟု သင် ထင်မြင်ပါသနည်း။ (အများဆုံး ၃ ခုကိုဖော်ပြပါ။)

- ၁။-----
- ၂။-----
- ၃။-----

၉။ စီးပွားရေးပိုမိုဖွံ့ဖြိုးသော ပြည်နယ်/တိုင်းဒေသကြီးများသည် ဖွံ့ဖြိုးမှု နည်းသော ပြည်နယ်/တိုင်းဒေသများ ပိုမိုဖွံ့ဖြိုးလာစေရန် ဘဏ္ဍာရေးအရ တစ်စိတ်တစ်ပိုင်းထောက်ပံ့သင့်သည်ဟု ယူဆပါသလား။

- ယူဆပါသည် မယူဆပါ မသိပါ

၁၀။ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ပြည်ထောင်စုအဆင့်တွင် ပိုမိုပူးပေါင်းဆောင်ရွက်သင့်သည်ဟု ထင်ပါသလား။

- ပူးပေါင်းသင့်သည် မပူးပေါင်းသင့်ပါ မသိပါ

၁၁။ NLD နှင့် USDP အပြင် မြန်မာနိုင်ငံအတွက် တတိယမြောက် နိုင်ငံရေးပါတီကြီးတစ်ရပ် လိုအပ်ပါသလား။ လိုအပ်ပါသည် မလိုအပ်ပါ မသိပါ

၁၂။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိက အဟန့်အတားများမှာ အဘယ်တို့နည်း။
(အများဆုံး ၃ ခုကိုဖော်ပြပါ။)

၁။-----
၂။-----
၃။-----

၁၃။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား ယခင်က ပြည့်ပြည့်စုံစုံ ဖတ်ဖူးပါသလား။

ဖတ်ဖူးပါသည် မဖတ်ဖူးပါ မသိပါ

၁၄။ ပင်လုံစာချုပ် အား ယခင်က ပြည့်ပြည့်စုံစုံ ဖတ်ဖူးပါသလား။

ဖတ်ဖူးပါသည် မဖတ်ဖူးပါ မသိပါ

၁၅။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ မည်သည့်နေရာများမှ ရယူပါသနည်း။ (ရွေးချယ်ပေးပါရန်)

သတင်းစာ ရေဒီယို ရုပ်မြင်သံကြား အင်တာနက်
လူမှုကွန်ယက် အခြား (ဖော်ပြပေးပါ)

၁၆။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို အလွယ်တကူ ရန ရနိုင်သည်ဟု ယူဆပါသလား။

အလွန်လွယ်ကူပါသည် ●-----●-----●-----●-----●-----●-----●-----● အလွန်ခက်ခဲပါသည်

၁ ၂ ၃ ၄ ၅ ၆ ၇


၁၇။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုခုတွင် ပါဝင်ရန်မှာ သင်၏ အခ အခွင့်အရေးဖြစ်သည်ဟု သင်ယူဆပါသလား။

ယူဆပါသည် မယူဆပါ မသိပါ


၁၈။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုခုတွင် သင် ပါဝင်ဆွေးနွေးခဲ့ဖူးပါသလား။

ပါဝင်ခဲ့သည် မပါဝင်ခဲ့ပါ မသိပါ


၁၉။ လက်ရှိ လွှတ်တော်တွင်းကိုယ်စားပြုနေသော နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ယူဆပါသလား။



၂၀။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ယူဆပါသလား။



၂၁။ လက်ရှိ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)၏ စုဖွဲ့ပုံသည် ထိထိရောက်ရောက် လုပ်ငန်းလုပ်ဆောင်ရာတွင် မြန်ဆန်၊ တွင်ကျယ်သည် ဟု ယူဆပါသလား။



၂၂။ အားလုံးပါဝင်သော ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ခန့်ခန့်မှန်းခြေအားဖြင့် အချိန်မည်မျှ ကြာနိုင်ပါသေးသနည်း။

၃ နှစ်အတွင်း ၃ နှစ်မှ ၅ နှစ် ၅ နှစ်မှ ၁၀ နှစ် ၁၀ နှစ် အထက်

၂၃။ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ သင်၏ အမြင်မှာ -

ပြန်လည်သုံးသပ်၍ ပြင်ဆင်ရန် အသစ်ရေးဆွဲရန် မသိပါ

၂၄။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် သမာသမတ်ကျသော နိုင်ငံတကာမှ လူပုဂ္ဂိုလ်/အဖွဲ့အစည်း အား လိုအပ်ပါသလား။

လိုအပ်ပါသည် မလိုအပ်ပါ မသိပါ

၂၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအား မည်သည့် အကြံဉာဏ်များ ပေးလိုပါသနည်း။ အသေးစိတ် ဖော်ပြနိုင်ပါသည်။

